

စိတ်ထိခိုက်မှု၏

အကျိုးဆက်ဖိစီးမှုဝေဒနာ (PTSD)

ရောဂါဝေဒနာအစ်တစ်မျိုးဖြစ်ပါသည်။



ထိရောဂါစွဲကပ်မှုမျိုးခံစားနေရပါသလား။

အောက်ပါပြဿနာများကိုသေခြားကြည့်ရှုပါ။

- စိတ်ခြောက်ခြား၍ အန္တရာယ်များသောအဖြစ်အပျက်မျိုးကို ကျွန်ုပ်ဖြတ်သန်းခဲ့ရပါသည်။
- ထိကြောက်မက်ဖွှာယ်ရာအဖြစ်အပျက်မျိုးနောက်တကြုံ ပြန်လည်ဖြစ်ပေါ်သကဲ့သို့ခံစား နေရပါသည်။
- မြန်းကန် မကြောခကာ မထင်မှတ်သောအချိန်တွင် ငှင်းခံစားမှုမျိုး ဖြစ်ပေါ်လာရပါသည်။
- စိတ်ခြောက်ခြားကြောက်မက်ဖွှာယ်ရာ အဖြစ်အပျက်များကို ပြန်လည်သတိရခြင်းနှင့် အတူ အိမ်မက်ဆိုးများကို မက်တတ်ပါသည်။
- ငှင်းအဖြစ်အပျက်ကို ပြန်လည်သတိရနိုင်သော နေရာများမှုကင်းဝေးစွာနေထိုင်ပါသည်။
- မမျှော်လင့်သည့် အဖြစ်အပျက်တစ်စုံတစ်ခု ဖြစ်ပေါ်သောအခါ ကျွန်ုပ်သည် မတည်ပြုမည့်ခံစားမှု နှင့် တုန်လှုပ်ခြောက်ခြားမှုမျိုး တစ်ခါတစ်ရုံ ခံစားရပါသည်။
- အခြားလူများနှင့် ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည် ဆက်ခံသော စိတ်ထားမျိုး ရရှိရန် ခက်ခဲပါသည်။
- ကျွန်ုပ်ဒေါသထွက်ရန် လွယ်ကူပါသည်။
- အခြားသူများ သေဆုံးပြီး ကျွန်ုပ်ကအသက်ရှင်နေခြင်းကြောင့် ကျွန်ုပ်တွင် အပြစ်ရှိသလို ခံစားရပါသည်။
- အိပ်ပျော်ရန်ခက်ခဲပြီး ကြွက်သားနှင့် အကြောအချင်များတင်းမာ၍ နေထိုင်မကောင်း သလို ခံစားရပါသည်။

အထက်ပါပြဿနာအချို့ကို သင်ခံစားရပါသည်ဟု ယူဆရပါက သင့်မြှုစိတ်ထိခိုက် ဖိစီးမှု အကျိုးဆက်ရောဂါ (အိုး)

စွဲကပ်နေသည်ဟု ယူဆနိုင်ပါသည်။ (အိုး) သည်

ရောဂါစစ်စစ်ဖြစ်သည့်အတွက်

ကုသရန်လိုအပ်သောရောဂါဖြစ်ပါသည်။ ဤရောဂါ

ဝေဒနာခံစားရခြင်းအတွက် သင့်မှာ အပြစ်မရှိပါ။ ဤရောဂါကို

သင်ခံစားရရန်မလိုပါ။ မည်သို့ အကူအညီရနိုင်မည်ကို

သင်လေ့လာနိုင်ပါသည်။ သင်၏ဝေဒနာမှ သင်၏မူလဘဝ်

အနေအထားကို ပြန်လည်ရောက်ရှိနိုင်ပါသည်။

(အိုး) စိတ်ထိခိုက်ဖိစီးမှု အကျိုးဆက်ဝေဒနာသည် ဆိုတာဘာလဲ။

အမှန်တကယ် ရောဂါစစ်စစ်တစ်မျိုးဖြစ်ပါသည်။

ထိတ်လန်ကြောက်မက်ဖွှာယ် အဖြစ်အပျက်များ

ကြံတွေ့ရခြင်းကြောင့် (အိုး) ရောဂါစွဲကပ်နိုင်ပါသည်။ ဆေးဝါးနှင့်

အခြားကုထုံး တန်ည်းနည်းဖြင့် ကုသနိုင်ပါသည်။

- သင်သည် အဓမ္မကျင့်ခံရခြင်း၊

အတင်းအဓမ္မဖျက်ဆီးခံရသူဖြစ်ပါက (အိုး) ရောဂါစွဲကပ် ရရှိနိုင်ပါသည်။

- သင်၏မိသားစုဝင်တစ်ဦးဦးမှ သင့်အားရိုက်ပုတ်ခြင်း (သို့)

နာကျင်ဒုက္ခရောက်စေပါက သင် (အိုး) ရောဂါစွဲကပ်နိုင်ပါသည်။

- သင်သည် ပြင်းထန်ကြမ်းတမ်းသော မှုခင်းတစ်ခု၏

သားကောင်အဖြစ်သို့ ရောက်ခဲ့ ရပါက သင်သည် (အိုး) ရောဂါ ခံစားရနိုင်ပါသည်။

- လေယာဉ် (သို့) မော်တော်ကား တိမ်းမောက်ပျက်စီးမှုမျိုး ကြံတွေ့ရသောအခါ (အိုး) စွဲကပ်ရရှိနိုင်ပါသည်။

- လေနှီးကြမ်းမှန်တိုင်း၊ လေဆင်နာမောင်း၊ ပီးလောင်မှုမျိုးတို့ကို တွေ့ကြုံရပါက (အိုး) ရောဂါစွဲကပ်နိုင်ပါသည်။

- စစ်ဘေးအန္တရာယ်ကြံတွေ့ရသည့်အခါမျိုးတွင်

စိတ်ရောဂါဖိစီးမှု အကျိုးဆက်ဝေဒနာ (အိုး)

ရရှိစွဲကပ်နိုင်ပါသည်။

- သင်သည် ဒုက္ခသည်တစ်ယောက်အဖြစ် အတင်းအဓမ္မ သွေ့သွင်းခြင်းခံရပါက စိတ်ရောဂါဖိစီးမှု အကျိုးဆက်ဝေဒနာ (အို) ရရှိနိုင်ပါသည်။
- အသတ်ခံရတော့မည်ဟု မိမိထင်မြင်ယူဆရလောက်သော အဖြစ်အပျက်မျိုး ကြံးတွေ့ရပါက သင်သည် (အို) ရောဂါဒ္ဓကပ်နိုင်ပါသည်။
- အထက်ဖော်ပြုပါ ဖြစ်ရပ်များကို ကြံးတွေ့ခဲ့ရပါက သင်သည် (အို) စိတ်ရောဂါဖိစီးမှု အကျိုးဆက်ဝေဒနာရရှိနိုင်ပါသည်။

သင်သည် (အို) စိတ်ရောဂါဖိစီးမှု အကျိုးဆက်ဝေဒနာ ခံစားရပါက သင်ဖြတ်သန်းခဲ့ရသော ကြောက် မက်ဖွယ် အတွေ့အကြံများအပေါ် အိပ်မက်ဆိုးများ (သို့) ထိတ်လန်ဖွယ်ရာကောင်းသော တွေးတော့မှုများ မကြာခဏဖြစ်ပေါ်လာပါသည်။ ကြောက်မက်ဖွယ်ရာကောင်းသော အတွေ့အကြံများကို သတိရစေခြင်းမှ ကင်းဝေး သောအရပ်တွင် ကြိုးစားနေထိုင်ခြင်း။  
ဒေါသဖြစ်ခြင်း၊ ပတ်ဝန်းကျင်ကိုရှုမစိုက်နိုင်ခြင်း (သို့) တစ်ခြားလူများကို ယုံကြည်စိတ်ချမှုကောင်းမွှေ့ခြင်း စသည့်ခံစားမှုမျိုး ရရှိနိုင်ပါသည်။ သင်သည်အန္တရာယ်များကို အမြတ်စေ စောင့်ကြည့်နေခြင်း။ ကြိုးတင်သတိပေးမှုမရှိပဲ တစ်စုံတစ်ရာဖြစ်ပျက်လာပါက သင်သည် အလွန်အမင်း မတည်ငြိမ်သည့် စိတ်ခံစားမှုမျိုးရရှိခြင်း။

(အို) စိတ်ရောဂါ အကျိုးဆက်ဝေဒနာကို မည်သည့်အချိန်တွင် စတင်ရရှိပြီး မည်မှုကြောမြင့်စွာ ခံစားရပါသလဲ။ လူအများစုအတွက် ကြောက်မက်ဖွယ်အဖြစ်အပျက်များကို ကြံးတွေ့ရပြီး သုံးလ အတွင်းတွင် စတင်ခံစားရပါသည်။ အချို့လူများတွင်မူ နှစ်ချို့ပြီးမှ ဖြစ်ပေါ် ခံစား ရတတ်ပါသည်။ (PTSD) စိတ်ရောဂါဖိစီးမှု အကျိုးဆက်ဝေဒနာကို မည်သူမဆို အသက်အရွယ်မရွေး စွဲကပ်နိုင်ပါသည်။ ကလေးသုင်ယ်များပင် စွဲကပ်နိုင်ပါသည်။ ကြံးတွေ့ရခြင်းကြောင့် (PTSD)

ရောဂါဒ္ဓကပ်နိုင်ပါသည်။ အေးဝါးနှင့် အခြားကုတ္ထုး တန်ည်းနည်းဖြင့် ကုသနိုင်ပါသည်။



**ဤရောဂါကို**  
ကျွန်ုပ်တစ်ဦးတည်းသာ  
ခံစားရပါသလား။  
သင်တစ်ယောက်ထဲ  
ခံစားရသည်ပဲတိပါ။  
အမေရိကန်နိုင်ငံတွင် လူဦးရေ  
(၂၀၁၂) သန်း နှစ်စဉ်  
ခံစားရပါသည်။

**ကျွန်ုပ်ကိုယ်ကျွန်ုပ် မည်သို့ကူညီနိုင်ပါသနည်း။**  
သင်ကြံးတွေ့ခဲ့ရသော အဖြစ်အပျက်ဆိုးများနှင့်  
သင်၏ခံစားမှုကို သင်၏ ဆရာဝန်အား ပြောပြပါ။ သင့်မှာ  
ထိတ်လန်ဖွယ်ရာကောင်းသည့် အတွေ့အကြံကို  
ပြန်လည်သတိရခြင်း၊ စိတ်ခါတ်ကျခြင်း၊  
အိပ်မပေါ်သည့်ဝေဒနာခံစားရခြင်း၊ ဒေါသထွက်ခြင်း စသည့်တို့ကို  
ခံစားရပါက သင့်ဆရာဝန်ကိုပြောပြပါ။  
ငါးပြဿနာများသည် သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများ  
လုပ်ကိုင်ရန်နှင့် သင်၏ပုံမှန် ရှင်သန်ခြင်းကို ဟန်တားမှုဖြစ်ပေါ်က  
သင်၏ဆရာဝန်ကို ပြောပြပါ။ သင်၏ ခံစားမှုများကို ပြောပြပါ။  
သင့်တွင်အခြားရောဂါ မရှိကြောင်းသေချာစေရန်  
သင်၏ဆရာဝန်အား စစ်းသပ်စစ်ဆေး ပေပါ။ စိတ်ရောဂါဖိစီးမှု  
အကျိုးဆက်ဝေဒနာခံစားရသော လူနာများကို ကူညီကုသဗ္ဗားခြင်း ရှိ  
မရှိ သင်၏ ဆရာဝန်ကို မေးကြည့်ပါ။ အဆိုပါရောဂါအတွက်  
အထူးသင်တန်းများမှာ ဆရာဝန်အတွက် (အို) ကုသဗ္ဗား  
အထောက်အကူဖြစ်ပေါ်သည်။ သင်၏ဆရာဝန်သည်  
အထူးသင်တန်း လေ့ကျင့်မှု မရှိပါက လေ့ကျင့်မှုရှိထားသော  
ဆရာဝန် (သို့) အကြံဥာဏ်ပေးနိုင်သော ဆရာဝန်အမည်ကို  
ပေးမြန်းရယူပါ။

ဆရာဝန် (သို့)အကြံပေးဆရာဝန်သည် သူ့အနေဖြင့်

ကျွန်ုပ်ကိုမည်သို့ ကူညီနိုင်ပါ သနည်း။

ဆရာဝန်အနေဖြင့် သင်၏ကြောက်စိတ်နှင့် စိုးရိမ်စိတ်တင်းမာမှုကို  
လေ့လေ့စေနိုင်သော ဆေးဝါး တိုက်ကျွေးမြင်းဖြင့် ကူညီနိုင်ပါသည်။  
သို့သော် အာနိယင်သက်ရောက်မှု ရရှိစေရန် ရက်သတ္တပတ်

အနည်းငယ် အချိန်ယူရမည်ဖြစ်ပါသည်။

အထူးလေ့ကျင့်၍ အတွေ့အကြံရှိသောဆရာဝန် (သို့)

အကြံပေးနိုင်သော ဆရာဝန်များ သည် ကို ရောဂါသည်များကို  
ကူညီကုသပေးနိုင်ပါသည်။ “ကုထုံး”နည်းတစ်မျိုးဟု  
ခေါ်နိုင်ပါသည်။ ငါးကုထုံးနည်းသည် သင်ခံစားရသော  
ကြောက်မက်ဖွယ် အတွေ့အကြံမျိုးကို ကျော်ဖြတ်နိုင်စွမ်း ရရှိရန်  
ကူညီနိုင်ပါသည်။



တစ်ဦးသောသူက အောက်ပါအတိုင်း ပြောပြသွားပါသည် -

“ကျွန်ုပ်သည် တိုက်ခိုက်ခံရပြီးနောက် ကြောက်ရွှေ့ခြင်း၊  
စိတ်ဝါတ်ကျော်ခြင်း၊ ဒေါသတွက်ခြင်း အဖြစ်စားရပါသည်။  
ကောင်းမွန်စွာ အိပ်မပျော်၊ စားမဝင်ပါ၊ ငါးဖြစ်ရပ်ကို  
မေ့ဖျောက်ရန် ကြိုးစားသော်လည်း အိပ်မက်ဆိုးများနှင့်တကွ  
၌အဖြစ်ဆိုးကို ပြန်လည်သတိရ ခံစားနေရပါသည်။  
စိတ်ထဲရှုပ်ထွေးမှုကြောင့် ကျွန်ုပ်မည်သို့သွား၍  
အကူညီရယူရမည်ကို အောင်ပါ ပြစ်ခဲ့ရပါသည်။  
မိတ်ဆွေတစ်ယောက်က ကျွန်ုပ်၏ ဆရာဝန်ကို  
တွေ့ရန်အကြံပြုပါသည်။ ကျွန်ုပ် ဆရာဝန်က (PTSD) ရောဂါကို  
နားလည်တတ်ကျမ်းသော အထူးကုဆရာဝန်တစ်ဦးနှင့် ဆက်သွယ်  
ပေးခဲ့ပါသည်။ ကျွန်ုပ် ပြင်းထန်စွာကြိုးစားရပါသည်။ သို့သော်

အထောက်အကူပြုဆေးဝါးအချိန် သတ်မှတ်ကုထုံးကြောင့်

မူလပုံမှန်အခြေအနေ ပြန်လည်ရရှိလာပါသည်။ ကျွန်ုပ်၏ဆရာတို့  
ပထမဗျားဆုံး သွားရောက် တွေ့ဆုံးဆွေးခဲ့သည့်အတွက်  
ဝင်းသာမိပါသည်။

သတိပြုပါ - သင်သည်ယခုပင် အကူအညီရနိုင်ပါသည်။

သင်၏ဆရာဝန်နှင့် တွေ့ဆုံးပြီး သင်ကြံးတွေ့ရသော

ကြောက်မက်ဖွယ်အဖြစ်အပျက်နှင့် ခံစားမှုကို တင်ပြဆွေးနေးပါ။

အကျိုးအကြောင်း အချက်အလက် ပိုမိုရရှိနိုင်ရန် ဖုံးအမှတ် (၁-  
၈၈-၈၈-ANXIETY) (၁-၈၈၈-၈၂၂-၉၄၃၈) သို့ အခမဲ့  
ဖုံးခေါ်နိုင်ပါသည်။ သင့်ထံသို့ (PTSD) နှင့် ပတ်သက်သော  
သတင်းအချက် အလက်များကို စာတိုက်မှတစ်ဆင့် အခမဲ့ပို့  
ပေးပါမည်။ NIMH "on line" သတင်းကိုလည်း  
[www.nimh.nih.gov](http://www.nimh.nih.gov) တွင် အခမဲ့ ဆက်သွယ်  
ရယူနိုင်ပါသည်။

Text adapted from National Institute of Mental Health Publication No.00-4675 Translation provided by Heartland's Cross-Cultural Interpreting Services ([www.heartlandalliance.org](http://www.heartlandalliance.org)) This work is licensed under the Creative Commons Attribution-NonCommercial-NoDerivs License <http://creativecommons.org/licenses/by-nc-nd/3.0/us/>

A Healthy Roads Media project  
[www.healthyroadsmedia.org](http://www.healthyroadsmedia.org)

Burmese Reviewed 3/2009